

A Mawi hma Leilung pi

လှပတဲ့ ကမ္ဘာ





Thinghnah te pawl an mawi tawp,
za man ah?

Thinghnah te pawl mawi lo hmuah,
hring cicai man ah.

သစ်ရွက်လေးတွေ လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

သစ်ရွက်လေးတွေ လှမှာပေါ့
စိမ်းလန်းနေလို့ပေါ့။



J

Vanpi a mawi tawp,
za man ah?

Vanpi khe mawi lo hmuah,
Mepian te sih man ah.

ကောင်းကင်ကြီးက လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။
ကောင်းကင်ကြီးက လှမှာပေါ့
ပြာလွင်နေလို့ပေါ့။



Parpi te te an mawi tawp,
za mah ah?

Parpi te te mawi lo hmuah,
an rimhmui man ah.

ပန်းပွင့်ကလေးတွေ လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

ပန်းပွင့်ကလေးတွေ လှမှာပေါ့
မွှေးကြိုင်နေလို့ပေါ့။



Runtiva te te an mawi tawp,
za man ah?

Runtiva te te mawi lo hmuah,
thiang fai kilh kilh man ah.

မြစ်ချောင်းလေးတွေ လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

မြစ်ချောင်းလေးတွေ လှမှာပေါ့
ကြည်လင်နေလို့ပေါ့။



Vaate pawl an mawi tawp,
za man ah?

Vaate pawl mawi lo hmuah
hlasak an thiam man ah.

ငှက်ကလေးတွေ လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

ငှက်ကလေးတွေ လှမှာပေါ့
သီချင်းဆိုနေလို့ပေါ့။



Hnatpong pawl an mawi tawp,
za man ah?

Hnahpong pawl mawi lo hmuah,
an thinlung a thiang man ah.

ကလေးလေးတွေ လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

ကလေးလေးတွေ လှမှာပေါ့
အပြစ်ကင်းနေလို့ပေါ့။



Kannih minung pawl kan mawi tawp,
za man ah?

Kannih minung pawl mawi lo hmuah,
Pakhat leh Pakhat kan duh dawt tuah
man ah.

တို့လူသားတွေ လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

တို့လူသားတွေ လှမှာပေါ့
အချင်းချင်း ချစ်ကြလို့ပေါ့။



Kan leilungpi a mawi tawp,
za man ah?

Kan leilungpi mawi lo hmuah,
Lung awi hnangam a sih man ah.

တို့ကမ္ဘာကြီးက လှလှိုက်တာ
ဘာဖြစ်လို့လဲကွာ။

တို့ကမ္ဘာကြီး လှမှာပေါ့
ပျော်ရွှင်ငြိမ်းချမ်းနေလို့ပေါ့။





တာရွှန်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

